

မာတိကာ

အိပ်မပျော်သောညများနှင့် နှလုံးမိစီးမှု

၁။	အိပ်မပျော်သောညများနှင့် နှလုံးမိစီးမှု (Anxiety)	၁၁
၂။	နှလုံးလေရှိုက်ခြင်း (Hyperventilation Syndrome)	၁၄
၃။	စိတ်မိစီးမှုနှင့်ဆေးသံသရာ	၁၇
၄။	စိတ်မိစီးမှုနှင့်လည်ပင်းအဆိပ်ထွက်ခြင်း (Thyrotoxicosis)	၂၃
၅။	ရင်ဘတ်အောင့်တိုင်း နှလုံးရောဂါလား	၂၇
၆။	နှလုံးသွေးကြောပိတ်ခြင်း	၂၉
၇။	အသည်းကွဲရောဂါ (Broken Heart Syndrome)	၃၄
၈။	ထုံခြင်း၊ ကျဉ်ခြင်းနှင့် လေဖြတ်ချင်တာလား	၃၇
၉။	ခါလိုက်ရင်သက်သာသွားတဲ့ လက်အာရုံကြောညစ်ခြင်း	၄၂
၁၀။	လေဖြတ်ခြင်းနှင့် လေဖြတ်ကာကွယ်ဆေး	၄၅
၁၁။	Cholesterol free အစာတွေစားရင် အဆီမတက်တော့ဘူးမလား	၅၀
၁၂။	သွေးတိုးရောဂါ ကြောက်စရာလား	၅၇
၁၃။	ဟောက်လွန်းရင် စိတ်ပူရတယ်	၆၃
၁၄။	ဆီးခဏခဏသွားရင် ဆီးချိုဖြစ်ပြီလား	၆၈
၁၅။	ဆီးချိုနဲ့သွေးချို ဘယ်ဟာဆိုးလဲ	၇၁
၁၆။	ဆီးချိုရောဂါနှင့် ပေါက်ပန်းဆေး	၇၄
၁၇။	အစားဆင်ခြင်ပြီး ဆီးချိုထိန်းကြစို့	၇၈
၁၈။	ဗိုက်ထဲကကျောက်ကပ် ဘာနဲ့ဆေးလဲ	၈၁
၁၉။	ဆီးပူ၊ ဆီးကျဉ်၊ ဆီးစပ်ကိုက်တာ ရေမသောက်လို့လား	၈၆
၂၀။	အဆစ်နာ၊ အသားနာတာနဲ့ ASO စစ်ပြီး Penicillin သောက်ကြမလား	၉၀
၂၁။	ခန္ဓာကိုယ်ရဲ့ကာကွယ်ရေးစနစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသွားသောအခါ	၉၇
၂၂။	လက်လေးတွေတင်းနေတာ အဆစ်လေးဖက်နာတဲ့လား	၁၀၀
၂၃။	နေပူထဲသွားလို့ အနီကွက်ထွက်တာ အပြေးလေးဖက်နာလား	၁၀၄
၂၄။	ချဉ်ဆီခန်းရင် ခူးထဲဆေးတိုးကြမယ်	၁၀၈
၂၅။	ဇက်ကြောတက်တိုင်း ဂုတ်ကျီးပေါင်းလား	၁၁၅
၂၆။	အပြစ်ကင်းတဲ့ ကျီးပေါင်းလေးတွေ မစွပ်စွဲစေချင်	၁၁၇
၂၇။	ကျီးပေါင်းရောဂါ ဆေးနဲ့ပျောက်လား	၁၂၃

၂၈။	ရောဂါရာဇဝင် ပေးတတ်စေချင်	၁၂၇
၂၉။	ဘာအားဆေးသောက်ရမလဲဆရာ	၁၃၀
၃၀။	ဆေးထိုးမှားတာလား၊ ဆေးမှားထိုးတာလား	၁၃၅
၃၁။	မနက်စောစော ရေတစ်ဖန်ခွက်သောက်ရင် ဝမ်းသွားတယ်	၁၄၀
၃၂။	ထိပ်ကပ်နာဆိုတာ မပျောက်တော့ဘူးလား	၁၄၂
၃၃။	မီးလောင်ခဏရာ ငံပြာရည်လောင်းကြမလား	၁၄၇
၃၄။	ကိုယ်ဝန် (၇)လနဲ့မွေးရင် ကလေးရှင်ဖို့ခက်တယ်တဲ့	၁၅၁
၃၅။	မွေးကင်းစကလေး အသားဇီရင်ဘာလုပ်ကြသလဲ	၁၅၅
၃၆။	၁၅၀၀အချစ်လို့ပြောကြသလို အသည်းကလည်း ၁၅၀၀၀ရပ် လေးသတဲ့	၁၆၁
၃၇။	အသည်းနာခြင်းနှင့် သည်းခြေကျောက်	၁၆၆
၃၈။	အူအတက်ရောင်တာ မခွဲဘဲပျောက်လား	၁၇၀
၃၉။	အူအတက်လေး ခရီးမသွားခင် ကြိုဖြတ်သွားချင်	၁၇၃
၄၀။	Covid ကြီးပြီးသွားတဲ့အခါ မူးမအန်ဘဲ ခရီးတွေလျှောက်သွားနိုင် ကြပါစေ	၁၇၅
၄၁။	ထိုင်နေရာကနေ ရုတ်တရက်ထလိုက်ရင် မျက်လုံးတွေပြာဝေသွားတာ သွေးအားနည်းတာလား	၁၇၉
၄၂။	သွေးအားနည်းရောဂါဆိုတာ ဘယ်လိုသိနိုင်မလဲ	၁၈၃
၄၃။	သွေးမဟိတ်တဲ့ရောဂါက ဘာလို့ဖြစ်တာလဲ	၁၈၆
၄၄။	သွေးနီဥတွေက အောက်ဆီဂျင်နဲ့ အာဟာရသယ်ပေးကြတာဆိုတော့ သွေးနီဥတွေပုံမှန်ထက်များနေရင် ကောင်းသလား	၁၉၀
၄၅။	အစားအိမ်ရောင်ခြင်းနှင့် ဆောင်ရန်ရှောင်ရန်များ	၁၉၄
၄၆။	ဝမ်းသွားရင် တစ်ခါတလေ သွေးပါတာစိုးရိမ်ရလား	၁၉၇
၄၇။	ခေါင်းလို့ခေါ်ပြီး အောက်ဘက်ကထွက်လာတဲ့လိပ်ခေါင်းက ဘာလို့ဖြစ်ရတာလဲ	၁၉၉
၄၈။	အူမကြီးကင်ဆာဖြစ်နေပြီဆိုရင် ဘယ်လိုတွေခံစားရတာလဲ	၂၀၃
၄၉။	အရက်သောက်ရတာအပြစ်ကြီးတစ်ခုလို့ခံစားနေရပေမယ့် မိုးလင်းတာနဲ့ ကပ်မိနေပြီ	၂၀၇
၅၀။	ဆေးလိပ်သောက်နေဆဲလူတစ်ယောက်အနေနဲ့ အဆုတ်ကို ပုံမှန်ဖြစ်အောင် လုပ်လို့ရလား	၂၀၄